



MIMU Pcoder ဆိုတာ ဘာလဲ?





MIMU Pcoder ဆိုသည်မှာ နေရာဒေသအမည် (တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသ၊ မြို့နယ်၊ မြို့၊ ကျေးရွာအုပ်စု၊ ကျေးရွာ၊ ရပ်ကွက်) များအား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ နာမည် စာလုံးပေါင်း အတိုင်း ကိုက်ညီစေရန် ယှဉ်တွဲဖော် ပြပေးခြင်း/ တိုက်စစ်ပေးခြင်းနှင့် MIMU Pcode အား အလိုအလျောက် ထည့်သွင်းပေးသည့် Microsoft Excel တွင် ထည့်သွင်း အသုံးပြုရသော အရာ ဖြစ်ပါသည်။

မြန်မာ (သို့မဟုတ်) အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော နေရာဒေသ အမည်များအတွက် MIMU Pcoder ကို အသုံးပြုနိုင်ပါတယ်။


MIMU Pcoder အား Microsoft Excel တွင် ထည့်သွင်းခြင်း (version 2007 နှင့် အထက်)

Enable the Macro.

1. Excel တွင် Macro အား Enable ပြုလုပ်ထားရပါမည်။ (File → Options → Trust Center → Trust Center Settings → Macro Settings → Enable all macros)



(သို့မဟုတ်)



Hit the Enable Content button

MIMU Pcoder အား Microsoft Excel တွင် ထည့်သွင်းခြင်း (continued)

2. MIMU Pcoder folder အား “C:\” အောက်တွင် copy ကူး ထည့်ပါ။
3. “Load-P-Coder.xlsm” အပေါ်တွင် “Left Click” နှစ်ချက်နှိပ်ပါ။
4. “Addin-Ins” tab တွင် “P-coder” command button ကို မြင့်တွေ့ရမှာဖြစ်ပြီး MIMU Pcoder ကို ထည့်သွင်းပြီး ဖြစ်ပါသည်။

MIMU Pcoder ကို အသုံးပြုမီ လိုက်နာသင့်သည့် အချက်များ

- သင် Pcode တိုက်စစ်မည့် file သည် Excel Format ဖြင့် ရှိရန် လိုအပ်ပြီး နေရာဒေသ အမည်များမှာ (၁) တိုင်းဒေသကြီး/ပြည်နယ်၊ (၂) ခရိုင်၊ (၃) မြို့နယ်၊ (၄) ကျေးရွာအုပ်စု/မြို့၊ (၅) ကျေးရွာ/ရပ်ကွက် အစီအစဉ်လိုက်အားဖြင့် ရှိရပါမည်။ Data ခေါင်းစီးသည် ပထမလိုင်းတွင် ရှိရပါမည်။
- အကယ်၍ data row သည် တစ်ထောင်အထက်ရှိပါက “Not Responding” ဟု ပြနိုင်ပြီး လုပ်ငန်းစဉ် ရပ်တန့်သကဲ့သို့ ဖြစ်နိုင်ပါသည်။ သို့သော် လုပ်နေသည့် လုပ်ငန်းအား ရပ်ရန် မလိုပါ။ မိနစ် အနည်းငယ်အတွင်း ပြီးသွားပါလိမ့်မည်။
- Data row များကြားတွင် data မရှိသော လိုင်းများ ပါဝင်နေပါက Pcoder သည် ၎င်းလိုင်းလွတ်များနေရာတွင် ရပ်သွားတတ်ပါသည်။ ထို့ကြောင့် data လိုင်းများအကြား လိုင်းအလွတ်များ မဝင်စေရန် data row များကို (ဥပမာ။ ။မြို့နယ်အလိုက်၊ ကျေးရွာအုပ်စုအလိုက်) စီထားသင့်သည်။
- Cell များကိုလည်း တစ်ခုနှင့်တစ်ခု Merge မလုပ်ထားရပါ။
- ကျေးရွာအုပ်စု/မြို့အမည်များ တိုက်စစ်သောအခါ သတိထားရမည်မှာ အချို့မြို့နယ်များတွင် မြို့အမည်များနှင့် ကျေးရွာအုပ်စုအမည်များသည် အတူတူဖြစ်နေသောကြောင့် တိုက်စစ်သည်မှာ မြို့ဖြစ်ပါက ကုဒ်နံပါတ်၏ ဂဏန်း ၇လုံးမြောက်သည် ၇ ဖြင့်စသော “MMRxxxxxx7xx” ကုဒ်ဖြင့် တိုက်စစ်ပေးရပါမည်။ ဥပမာ - တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် ပလမြို့ (MMR006007703) နှင့် ပလ ကျေးရွာအုပ်စု (MMR006007012) ဖြစ်ပါသည်။

MIMU Pcoder ကို အသုံးပြုခြင်း

- နမူနာ data file ဖြင့် လက်တွေ့အသုံးပြု ပြသခြင်း။
- MIMU Pcoder ကို ဖော်ပြပါ link တွင် ရယူနိုင်ပါသည်။ https://themimu.info/sites/themimu.info/files/documents/MIMU_PCoder.zip
- လက်တွေ့အသုံးပြုပုံ လမ်းညွှန်ချက် အသေးစိတ်အား ဖော်ပြပါ link တွင် ကြည့်ရှုနိုင်ပါသည်။

https://themimu.info/sites/themimu.info/files/documents/MIMU_Pcoder_Guideline_12Mar2021_MMR.pdf

ကျေးဇူးတင်ပါသည်

Myanmar Information Management Unit (MIMU)

Office of the United Nations Resident and
Humanitarian Coordinator
No. 5, Kanbawza Street, Bahan Tsp, Yangon,
Myanmar

<http://themimu.info/>

MIMU

